

Auckland adapted Alert Level 3, Step 1, starting 11.59pm Tuesday 5 October 2021

What you need to do to stay safe

၁။	အိမ်ထောင်စုနှစ်စု အပြင်မှာတွေ့ဆုံနိုင်သည်။ လူဦးရေအများဆုံး (၁၀) ယောက်အထိ ဖြစ်ရမည်။	
၂။	အော်ကလန်မြို့အနီးတဝိုက်တွင် ငါးများခြင်း၊ ကမ်းခြေသို့ အလည်သွားခြင်း၊ လမ်းလျှောက်ထွက်ခြင်းနှင့် ပန်းခြံမှာ ကစားခြင်းများကို ပြုလုပ်နိုင်ပါသည်။	
၃။	ကလေးထိန်းကျောင်းများ ပြန်လည်ဖွင့်ရာတွင် အများဆုံး (၁၀)ယောက် အသိုင်းအဝိုင်း ဖြစ်ရမည်။	
၄။	အပြင်သွားသည့်အခါတိုင်း မျက်နှာစည်း/ဖုံးကို ဝတ်၍ သွားရမည်ဖြစ်သည်။	
၅။	သွားသည့်နေရာတိုင်းတွင် ဖုန်းဖြင့် စကင် ဖတ်ပါ။	
၆။	တခြားသူများနှင့် ၂ မီတာအကွာတွင် နေရမည်ဖြစ်သည်။	
၇။	ကာကွယ်ဆေးထိုးပါ။ လေ့လာချက်များအရ ကာကွယ်ဆေး နှစ်ခုထိုးပြီးသော ၉၅ ရာခိုင်နှုန်းသော လူများအား ကိုဗစ် ၁၉ ရောဂါလက္ခဏာများမှ ကာကွယ်ပေးပါသည်။	